



Australian Government

New Business Assistance

with NEIS

အသေးစားစီးပွားရေးလုပ်ငန်းအသစ်များ စတင်နိုင်ရန် ကူညီပေးခြင်း

သင့်မှာ ကိုယ်ပိုင်အသေးစား စီးပွားရေး လုပ်ငန်းလေးတွေ စတင်ဖို့ စိတ်ကူးရှိရင် NEIS ရဲ့ New Business Assistance (စီးပွားရေး လုပ်ငန်းသစ်အကူအညီ) အစီအစဉ်မှာ အကြိုးဝင်နိုင်ပါတယ်။

တစ်နိုင်ငံလုံးမှာ နှစ်စဉ် NEIS အကူအညီ ပေးသူတွေကွန်ရက် ၂၁ ခုက ကူညီပေးတဲ့ နေရာ ၈၆၀၀ ရှိပါတယ်။

New Business Assistance က ဘယ်လို ကူညီနိုင်မလဲ။

New Business Assistance က အောက်ပါတို့ကို ကူညီပေးနိုင်ပါတယ်။

- အသေးစားစီးပွားရေး လုပ်ငန်း အသိအမှတ်ပြု သင်တန်း
- သင့်ရဲ့ NEIS စီးပွားရေးလုပ်ငန်း ပထမနှစ်မှာ NEIS ကူညီသူတွေရဲ့ တစ်ဦးချင်းစီးပွားရေး လမ်းညွှန်မှုနဲ့ ထောက်ပံ့ကူညီမှု
- ၃၉ ပတ်ကြာ အထိ (NEIS Allowance) ဝင်ငွေအကူအညီနဲ့ (အကြိုးဝင်တယ်ဆိုရင်) (၂၆ ပတ် ကြာထိ) NEIS Rental Assistance အကူအညီများ

တကယ်လို့ သင်က Department of Human Services (DHS) ဒါမှမဟုတ် Department of Veterans' Affairs (DVA) ဝင်ငွေထောက်ပံ့မှု ငွေကြေးတွေ လက်ခံရရှိနေတယ်ဆိုရင် New Business Assistance အစီအစဉ်မှာ ပါဝင်နေပေမယ့် အခုငွေကြေးတွေကိုပဲ ဆက်ပြီး လက်ခံဖို့ ရွေးချယ်နိုင်ပါတယ်။

ကျွန်ုပ်က New Business Assistance အတွက် အကြိုးဝင်ပါသလား။

ဒီလိုအကြိုးဝင်ဖို့ အပိုင်းနှစ်ပိုင်း ရှိပါတယ်။

ပထမဆုံး New Business Assistance မှာ ပါဝင်နိုင်ဖို့ဆိုရင်

- သင်ဟာ စီးပွားရေးလုပ်ငန်းသစ်ကို စတင်တဲ့ အချိန်မှာ အသက် ၁၈ နှစ် အနည်းဆုံးရှိရပါမယ်။
- သင့်ကို ဩစတြေးလျားမှာ အလုပ်လုပ်ဖို့ ဥပဒေအရ ကန့်သတ်ထားခြင်းမခံရဖို့ လိုပါတယ်။
- သင်ဟာ နိုင်ငံခြားက အလည်အပတ် လာရောက်တဲ့ သူမဖြစ်ရသလို ဩစတြေးလျားမှာ ကျောင်းလာတက်တဲ့ သူလဲ မဖြစ်ရပါဘူး။
- သင်ဟာ သင်တန်းတွေကို (အကြိုးဝင်တယ်ဆိုရင်) တက်ရောက် နိုင်သူဖြစ်ပြီး သင်အဆိုပြုတဲ့ စီးပွားရေး လုပ်ငန်းသစ်မှာ အချိန်ပြည့် လုပ်နိုင်သူ ဖြစ်ရပါမယ်။
- ပြီးခဲ့တဲ့နှစ် NEIS အစီအစဉ်မှာ ပါဝင်ခဲ့သူ မဖြစ်ရပါဘူး။
- သင်ဟာ ကင်းလွတ်ခွင့်မရသေးတဲ့ လူမွဲစာရင်းဝင် မဖြစ်ရပါဘူး။

ဒုတိယအနေနဲ့ သင့်ရဲ့ NEIS အကူအညီ ပေးသူဟာ သင့်ရဲ့ စီးပွားရေးစိတ်ကူးကို အကဲဖြတ်ပါလိမ့်မယ်။ အကြိုးဝင်ဖို့ဆိုရင် သင့်ရဲ့စီးပွားရေးလုပ်ငန်းဟာ-

- စီးပွားဖြစ် လက်တွေ့စတင် လုပ်ကိုင် နေတဲ့ လုပ်ငန်း မဟုတ်ရပါဘူး။
- လွတ်လပ်တဲ့ ဖွဲ့စည်းပုံ ရှိရပါမယ်။
- ဥပဒေနဲ့ ညီညွတ်ပြီး စစ်ဆေးမှုကိုလည်း ခံနိုင်ရပါမယ်။
- သင့်ရဲ့ NEIS အကူအညီ ပေးသူက စီးပွားဖြစ်နိုင်တယ်လို့ အကဲဖြတ်ခံထား ရပါမယ်။
- ဩစတြေးလျားနိုင်ငံထဲမှာပဲ ထူထောင်၊ တည်ရှိပြီး လုပ်ကိုင်နေတာ ဖြစ်ရပါမယ်။
- NEIS ရဲ့ New Business Assistance ကို လက်ခံရရှိနေတဲ့ အချိန်မှာ NEIS စီးပွားရေးလုပ်ငန်း အပေါ်မှာ စိတ်ဝင်စားပြီး ထိန်းသိမ်း ထားနိုင်တဲ့ ဖွဲ့စည်းမှု ရှိရပါမယ်။

New Business Assistance မှာ ပါဝင် ဆောင်ရွက်ခြင်းဟာ အပြိုင်အဆိုင်များတဲ့ အတွက် သင်က အကြိုးဝင်ပြီးတဲ့ အခါ မှာတောင် တစ်ခြား NEIS အကူအညီ ပေးသူ တစ်ယောက်ဆီ လွှဲပြောင်းပေးနိုင်မှာ မဟုတ်ပါဘူး။

သတင်းအချက်အလက်တွေ ပိုသိလိုပါသလား။

- jobs.gov.au/neis ကို သွားပါ။
- jobactive.gov.au ဝက်ဘ်ဆိုဒ်ရဲ့ Find a Provider စာမျက်နှာမှာ သင့်ရဲ့ ဒေသတွင်း NEIS အကူအညီ ပေးသူကို ရှာဖွေပါ။
- jobactive ParentsNext ဒါမှမဟုတ် Disability Employment Services အကူအညီပေးသူနဲ့ စကားပြောပါ။ ဒါမှမဟုတ် Employment Services Information Line ကို ခေါ်ဖို့ 13 62 68^ ကိုဖုန်းဆက်ပါ။

ဒီစာစောင်ကို ဖတ်ဖို့ အကူအညီလိုပါသလား။

သင့်အတွက် စကားပြန်လိုအပ်တယ်ဆိုရင် ဘာသာပြန်နဲ့ စကားပြန်ဝန်ဆောင်မှုလုပ်ငန်း (TIS) ကို ဖုန်းဆက်ဖို့ 131 450^ ကို ခေါ်ပါ။ ပြီးရင် 13 62 68^ ကိုဆက်ပြီး Employment Services Information Line ကိုတောင်းပါ။

သင်ဟာ ဆွဲအနားမကြားသူဆိုရင် ဒါမှမဟုတ် နားအကြား ဒါမှမဟုတ် စကားပြောမှု အခက်အခဲရှိသူဆိုရင် အမျိုးသား လက်ဆင့်ကမ်း ဝန်ဆောင်မှုလုပ်ငန်းကို အသုံးပြုနိုင်ပါတယ်။ သတင်းအချက် အလက်တွေ ပိုသိချင်ရင် www.relayservice.com.au ကို သွားရောက်ကြည့်ရှုပါ။

*လုပ်ငန်းအသစ်မကလုံးပေးခြင်း အစီအစဉ်

^ လက်ကိုင်ဖုန်းတွေက နံပါတ် "၁၃" ကို ခေါ်မယ်ဆိုရင် အခကြေးငွေကျသင့်မှာ ဖြစ်ပါတယ်။